




နတ်မတောင်အမျိုးသားဥယျာဉ်အတွင်းရှိဆေးဖက်ဝှင်အပင်မျိုးစိတ်
အချို၍ဆေးဖက်အသုံးဝင်ပုံကိုလေ့လာခြင်း

နိဒါန်း

- မီဝံယူးစုံမျိုးကွဲများ အလွန်ကြော်သော နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ အမျိုးသားဥယျာဉ်များနှင့် ဘေးမဲ့တော့များကို တည်ထောင်ပြီး မီဝံယူးစုံမျိုးကွဲများကို ကာကွယ်ထိန်းသိမ်းခဲ့ပါသည်။
- နတ်မတောင်အမျိုးသားဥယျာဉ်သည်လည်း တစ်ခု အပါအဝင်ဖြစ်။ ချင်းပြည်နယ်တောင်ပိုင်းမင်းတပ်ခရိုင်(ကန်ပက်လက်၊ မင်းတပ်၊ မတူပီ) တွင် တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင် (၁၀၅၀၀) ပေမြင့် ပါသည်။
- ဓရိယာစတုရန်းမိုင်ပေါင်း(၂၇၉)မိုင်ကျယ်ဝန်းပါသည်။ အမြင့်ပေ ၃၅၀၀ မှ ၁၀၀၀၀ အတွင်းတွင် အထက်ရွက်ပြတ်ရောနောတော့၊ ထင်းရွေးတော့၊ တောင်ပေါ်အမြစ်မျိုးတော့ နှင့် တောင်ပေါ် မြက်ခင်းဟူ၍ တော့အမျိုးအစား(၄)မျိုးရှိပြီး အပင်မျိုးစိတ်များစွာသည် သဘာဝ အလျှောက် ကျယ်ကျယ်ပုံ့ပုံ့ ပေါက်ရောက်လျှက်ရှိပါသည်။



❑ အပူးပိုင်း ဒေသ များတွင်ပေါက်ရောက်သောပရဆေးပင်များမှာ အများဆုံး ထုတ်လုပ်သည်ကို တွေ့ရှိရ ပါသည်။ အအေးပိုင်းတောင်ပေါ်ဒေသများရှိပရဆေးပင်များနှင့် ထိုဆေးပင်များ၏ဆေးဖက်အသုံးဝင်ပုံကိုသိရှိပြီး ဆေးဝါးထုတ်လုပ်မှုမှာ အလွန်ပင်နည်းပါးလှသည်ကို တွေ့ရှိရပါသည်။


❑ အအေးပိုင်းဒေသရှိ အပင်မျိုးစိတ်များအနက်မှ ဆေးဖက်ဝင် အပင်အချို့၏ ဆေးဖက်အသုံးဝင်ပုံများကို ပြည်နယ်နှင့်တိုင်းအသီးသီးရှိ တိုင်းရင်းဆေး သမားတော်ကြီးများအား သိရှိနိုင်စေရန် အတွက် တင်ပြ လိုက်ရပါသည်။



ရည်ရွယ်ချက်

- နတ်မတောင်အမျိုးသား ဥယျာဉ်အတွင်းရှိ ဆေးဖက်ဝင်အပင် မျိုးစိတ်များကို ဖော်ထုတ်ရန်
- အပင်မျိုးစိတ်များ၏ဆေးဖက်အသုံးဝင်ပုံနှင့်ပျောက်ကင်းနိုင်သောရောဂါများ ကိုမြန်မာ့တိုင်းရင်းဆေးသမားတော်ကြီးများအား သိရှိစေပြီး အစွမ်းထက်သော ဆေးဝါးများကို ထုတ်လုပ်နိုင်စေရန်။

ဆောင်ရွက်ပုံနည်းလမ်း




- ✓ သစ်တောသုတေသနငြာနမှ စာတမ်းရှုင်နှင့် နတ်မတောင် အမျိုးသားဥယျာဉ်မှ ဝန်ထမ်းများသည် ဂျပန်နိုင်ငံ၊ ကိုချီးမာကီနိုဂ္ဂဗွဲပေါ်ဥယျာဉ်မှ ဖောက်တာ ဖူရှိရှိပါအဖွဲ့နှင့်ပူးပေါင်း၍ အပင်မျိုးစိတ်များဆိုင်ရာ သုတေသန စီမံကိန်းအရ အပင်မျိုးစိတ်များအားစံနစ်တကျစာရင်းကောက်ယူပြီး မျိုးခွဲခြားခြင်းကို ၂၀၁၂ခုနှစ်ဖေဖော်ဝါရီလ ၁၀ရက်မှ ၂၃ ရက်အထိ ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။
- ✓ ရရှိလာသော အပင်မျိုးစိတ်များ၏ သိပ္ပါအမည်များအရ ၄၇းတို့၏ ဆေးဖက်အသုံး ဝင်ပုံများကို ကျေမှုးကိုးစာအုပ်များ၊ အင်တာနက်နှင့် စာတမ်းများမှ ထုတ်နှုတ်ရေးသားပြုစုပါသည်။



ကွင်းဆင်းလေ့လာသည့်အဖွဲ့ဝင်များ

နတ်မတောင်အမျိုးသားဥယျာဉ်တည်နေရာပြုမြော်



နတ်မတောင်အမျိုးသားဥယျာဉ်တည်နေရာပြုမော့





အထက်ရွက်ပြတ်ရောနှုံးတော့



တောင်ပေါ် အမြဲစိမ်းတော့



ထင်းရူးတော့



တောင်ပေါ် မြတ်ခင်း



တွေရှိချက်

၁။ သိပ္ပအမည် - *Rubia cordifolia* L.



၂။ မျိုးရင်းအမည် - Rubiaceae


၃။ ဆေးဖက်အသုံးဝင်ပုံ နှင့်အသုံးပြုသည့် အစိတ်အပိုင်း-

အမြစ်ကြိတ်ဖတ် - အရေပြားရောဂါ၊ အနာများ၊
ဝမ်းကိုက်ရောဂါ

အရွက်သတ္တရည် - အဖျားရောဂါ

၄။ ပါဝင်သော်ဖြပ်ပေါင်းများ - Tannins and
anthraquinones,
purpurin, Rubiadin

၁။ သိပ္ပါးအမည်- *Buddleja asiatica* Lour.



၂။ မျိုးရင်းအမည် - Buddlejaceae

၃။ မြန်မာအမည်- ကြောင်မြီးငါး

၄။ ဆေးဖက်အသုံးဝင်ပုံ နှင့် အသုံးပြုသည့်အစိတ်အပိုင်း-

အမြစ်အရွက် (အရည်)- အကြိတ်အဖူ

အပွင့်- အသည်းအဆိပ် အတောက် ဖြစ်ခြင်း၊

ယောင်ယမ်းခြင်းကိုကာကွယ်ခြင်း

တစ်ပင်လုံး သတ္တုရည် - ကိုယ်ဝန်ပျက်စေခြင်း၊ အရေပြား၊

ကိုယ်အလေးချိန် လျှော့စေခြင်း၊

၅။ ပါဝင်သော်ဖြပ်ပေါင်းများ- Buddlin, catalpol,
flavonoids,
iridoid glucosides

၁။သိပ္ပအမည်- *Rhus semialata* Murr.

၂။မိုးရင်းအမည် - Anacardiaceae

၃။မြန်မာအမည်- မိန်းကုပ်ကြီး(*Mai-kokkyi*)

၄။ဆေးဖက်အသုံးဝင်ပုံ နှင့် အသုံးပြုသည့် အစိတ်အပိုင်း-

အသီး - ဝမ်းကိုက် | ဝမ်းပျက်ဝမ်းလျှောရောဂါ

၅။ပါဝင်သောခြပ်ပေါင်းများ - tannin, gallic acid
calcium, magnesium
and iron,



၁။သိပ္ပါးအမည်- *Bupleurum condollei*
Wall.ex DC.



၂။မျိုးရင်းအမည် - Apiaceae

၃။ဆေးဖက်အသုံးဝင်ပုံ နှင့် အသုံးပြုသည့်အစိတ်အပိုင်း-
အမြစ် - ချောင်းဆိုးနှင့် အဖျား၊ ထွေးသန့်ဆေး
အအေးမိနာစေး၊ အရေပြားရောဂါများ
- (chai hu)

၄။ပါဝင်သောဖြပ်ပေါင်းများ- Tannins and
anthraquinones

၁။ သိပ္ပါအမည် - *Homonoia raparia* Lour.

၂။ မျိုးရင်းအမည် - Euphorbiaceae

၃။ မြန်မာအမည် - ရေချင်းရား

၄။ ဆေးဖက်အသုံးဝင်ပုံ နှင့် အသုံးပြုသည့် အစိတ်အပိုင်း-

အရှက်မှန် - အရေပြားရောဂါ

အမြစ်မှန် - ဝမ်းပျော့ဆေးအန်ဆေး

အမြစ်ပြုတ်ရည် - လိပ်ခေါင်းဝမ်းပိုက်နာခြင်း
ကျောက်ကပ်တွင် ကျောက်တည်ခြင်း၊ ကာလသား ရောဂါ
ဆီးပူညှင်းကျရောဂါ



၅။ ပါဝင်သော်ဖြပ်ပေါင်းများ - Taraxerone, gallic,
quercetin glycoside

၁။ သိပ္ပါအမည်- *Rhododendron arboreum*
W.W. Sm.

၂။ မျိုးရင်းအမည် - Ericaceae



၃။ မြန်မာအမည်- တောင်ဇလပ်အနီ

၄။ ဆေးဖက်အသုံးဝင်ပုံ နှင့် အသုံးပြုသည့် အစိတ်အပိုင်း-
အပွင့်ဖျော်ရည်- -မီးယပ်။

အရွက်နှကြိတ်ဖတ်- အုံဆေး (ခေါင်းကိုက်ခြင်း)
အရွက်ခြောက်အမှန်- အရက်တွင်စိမ်ပြီး အရေပြား
ရောဂါ၊ ရှီးဆစ်ယောင်ရမ်းနာ(လိမ်းဆေး)
အခေါက်အရည်- ဝမ်းကိုက်၊ ဝမ်းပျက်၊ ဝမ်းလျှော့ရောဂါ၊
ချောင်းဆိုး

၅။ ပါဝင်သော်ခြပ်ပေါင်းများ- saponins,
polyphenolic compounds, Quercetin,
flavone glycoside



၁။ သိပ္ပါအမည် - *Taxus baccata* L.

၂။ မျိုးရင်းအမည် - Taxaceae


၃။ မြန်မာအမည်- ကျောက်ထင်းရှား

၄။ ဆေးဖက်အသုံးဝင်ပုံ နှင့် အသုံးပြုသည့်အစိတ်အပိုင်း-
အရွက်မှုစစ်ထူတ်ရည်- ရင်သားကင်ဆာ၊ လေပြန်ရောင်
ခြင်း၊ ပန်းနာရင်ကြပ်ဝက်ရွဲးပြန်ရောဂါ

အခေါက်ကြိုတ်ဖတ်-

အရှုံးကျိုးခြင်း၊

၅။ ပါဝင်သောအွောင်ပေါင်းများ - Volatile oil, tannic
and gallic acids,
taxol, and resin.



၁။ သိပ္ပါအမည်- *Primula denticulata* W.W.Sm.



၂။ မျိုးရင်းအမည် - Primulaceae

၃။ မြန်မာအမည်- တောင်ကြာ

၄။ ဆေးဖက်အသုံးဝင်ပုံနှင့်အသုံးပြုသည့်အစိတ်အပိုင်း-

အရွက်ပြုတ်ရည် - အိပ်ဆေး၊

အမြစ် - ခဲ့သလိပ်ပျော်ဆေး

၅။ ပါဝင်သာဒြပ်ပေါင်းများ - primulanin,
triterpenoid saponins,
sapogenins,







၁။ သိပ္ပါအမည် - *Peristylus constrictus* (Lindl.) Lindl.

၂။ မျိုးရင်းအမည် - Orchidaceae

၃။ မြန်မာအမည် - ဆီမီးတောက်သစ်ခွဲ

၄။ ဆေးဖက်အသုံးဝင်ပုံ နှင့် အသုံးပြုသည့်အစိတ်အပိုင်း -

အရွက်ပြတ်ရည်

-

ငှက်ဖျားဆေး

အမြစ်ဥက္ကာတ်ဖတ်

-

အရေပြားရောဂါ

၅။ ပါဝင်သော်ဖြင်ပေါင်းများ - alkalooids, flavonoids



၁။ သိပ္ပါအမည်- *Gentiana tibetica* King ex Hook.f.

၂။ မျိုးရင်းအမည် - Gentianaceae

၃။ ဆေးဖက်အသုံးဝင်ပုံ နှင့် အသုံးပြုသည့်အစိတ်အပိုင်း-

အမြစ် - ရောင်ရမ်းခြင်းကိုလျှော့စွဲခြင်းသည်းခြေချင်ဆေး၊
အဖျားရောဂါကိုဖယ်ရှားပေးခြင်း၊ အသဲရောဂါ
(Chin-chiu)



၄။ ပါဝင်သော်ခြပ်ပေါင်းများ - alkaloids, Iridoids,
flavonoids, beta-sitosterol,
gentianine

၁။ သိပ္ပါဒာမည် - *Viola distans* Wall.

၂။ မျိုးရင်းအမည် - Violaceae

၃။ ဆေးဖက်အသုံးဝင်ပုံ နှင့် အသုံးပြုသည့်အစိတ်အပိုင်း

အပွင့် - ပြည်တည်ခြင်းနှင့် ရောင်ရမ်းခြင်းကိုကာ
ကွယ်ခြင်း၊ ဝမ်းပျော်ဆေး၊ ခေါင်းကိုက်ခြင်း၊
သလိုပျော်ဆေး၊ အိပ်မပျော်ခြင်း
အရွက် - ခေါင်းကိုက်ခြင်း

၄။ ပါဝင်သော ဖြပ်ပေါင်းများ - Phenolic glycosides,
gaultherin, violutoside,
saponins, flavonoids,
odoratine.



၁။ သီပ္ပါအမည် - *Spiranthes sinensis* (Pers.) Ames

၂။ မျိုးရင်းအမည် - Orchidaceae

၃။ ဆေးဖက်အသုံးဝင်ပုနှင့်အသုံးပြုသည့်အစိတ်အပိုင်း -

အပင်၏သတ္တုရည် - အဖျား၊ အားတိုးဆေး၊ ဝမ်းပျက်ဝမ်းလျှော့၊



အမြစ် - အားတိုးဆေး၊ နှာခေါင်းသွေးလျှံခြင်း၊
နာတာရှည်ဝမ်းကိုက်ခြင်း၊

၄။ ပါဝင်သောဖြပ်ပေါင်းများ - Spiranthesol, Sinensol,
Spiranthoquinone,



၁။ သိပ္ပါအမည်- *Satyrium nepalense* D.Don.

၂။ မျိုးရင်းအမည် – Orchidaceae

၃။ ဆေးဖက်အသုံးဝင်ပုံ နှင့် အသုံးပြုသည့်အစိတ်အပိုင်း-

အမြစ် သတ္တာရည်- အဖျား၊ အား၊ တိုးဆေး၊ ဝမ်းပျက်ဝမ်းလျှော့၊

၄။ ပါဝင်သော်ဖြပ်ပေါင်းများ- alkaloids, glycosides,
carbohydrates, flavonoids
and unsaturated sterols



၁။သိပ္ပါဒ်အမည်- *Potentilla montisvictoriae* H.Ikeda & H.ohba

၂။မြို့းရင်းအမည် - Rosaceae

၃။ဆေးဖက်အသုံးဝင်ပုံ နှင့် အသုံးပြုသည့်အစိတ်အပိုင်း-

အမြစ်သတ္တာရည်- အဖျားရောဂါ၊ အရေပြား၊
ဝမ်းပျက်ဝမ်းလျှား၊ အစာအိမ်ရောဂါ

၄။ပါဝင်သောအွပ်ပေါင်းများ;- nine glycine,

bioflavonoids, tormentol,
choline, minerals , vitamin C.





၁။သိပ္ပါဒာမည်- *Pleione praecox* (J.E.Sm.) D. Don

၂။မျိုးရင်းအမည် - Orchidaceae

၃။ဆေးဖက်အသုံးဝင်ပုံ နှင့် အသုံးပြုသည့်အစိတ်အပိုင်း-

ဥယောင်ပင်စည်သတ္တုရည် - အသဲနှင့် အစာအိမ်ရောဂါ-

၄။ပါဝင်သော်ခြောက်ပေါင်းများ- alkaloids, glycosides, flavonoids

၁။သိပ္ပါးအမည်- *Cirsium felconeri* (Hook.f)
Petrak

၂။မျိုးရင်းအမည် - Asteraceae

၃။ဆေးဖက်အသုံးဝင်ပုံ နှင့် အသုံးပြုသည့်အစိတ်အပိုင်း-

အမြှစ် - ချောင်းဆိုး၊ အနာများ၊ ဖူးယောင်နေခြင်း၊
ခေါင်းကိုက်ခြင်း၊ နမိုးနီးယားရောဂါ

၄။ပါဝင်သော်ဖြပ်ပေါင်းများ- flavonoids, sterols,
alkaloids, phenolic
acids,




၁။ သိပ္ပါဒ္ဓမည် - *Anaphalis margaritacea* (L.)Benth.

၂။ မျိုးရင်းအမည် - Asteraceae

၃။ ဆေးဖက်အသုံးဝင်ပုံ နှင့် အသုံးပြုသည့်အစိတ်အပိုင်း-

အမြစ်သတ္တရည် - ဝမ်းပျက်ဝမ်းလျှော

၄။ ပါဝင်သော်ဖြင့်ပေါင်းများ - flavonoids, triterpenoids
and sterols.





၁။ သိပ္ပံ့အမည် - *Aconitum heterophyllum*
Wall.ex Royle
၂။ မျိုးရင်းအမည် - Ranunculaceae

၃။ ဆေးဖက်အသုံးဝင်ပုံ နှင့် အသုံးပြုသည့်အစိတ်အပိုင်း -

အမြစ်သတ္တုရည် - ငှက်ဖျားနှင့် အဖျားရောဂါ၊ အန်ဆေး၊
ဝမ်းပျက်ဝမ်းလျှော့၊ ဝမ်းကိုက်၊ အဆ်နာကျင်ခြင်း

၄။ ပါဝင်သော်ဖြင်ပေါင်းများ - alkaloids, flavonoids,
flavonol glycosides,
diterpenoid , Hypaconitine

၁။ သိပ္ပါအမည် - *Bistorta officinalis* L.

၂။ မျိုးရင်းအမည် - Polygonaceae

၃။ ဆေးဖက်အသုံးဝင်ပုံ နှင့် အသုံးပြုသည့်အစိတ်အပိုင်း-


အရွက်အမှန်

သွေးတိတ်ဆေး၊ ဆီးရွင်ဆေး

အမြစ်၏သတ္တာရည် - ချောင်းဆိုး၊ သွေးဝမ်း၊ ဝမ်းကိုက်၊ အနာများ၊
အသဲရောင်အသားဝါ၊ အတွင်းအပြင်
သွေးယိုစီးခြင်းနှင့် သွေးထွက်ခြင်း

အမြစ်အမှန် - အဖျားကျဆေး၊ သည်းခြေ ရွင်ဆေး

၄။ ပါဝင်သော်ဖြင်ပေါင်းများ - bistor gallic acid, gum,
starch, tannic acid,



၁။ သံပွဲအမည်- *Daphne papyracea* Wall.

၂။ မျိုးရင်းအမည် -Thymelaceae

၃။ ဆေးဖက်အသုံးဝင်ပုံ နှင့် အသုံးပြုသည့်အစိတ်အပိုင်း-

အမြစ်ပြုတ်ရည်- ခါးသဖြင့် အဆိပ် ဖြေဆေး၊ အဖျားနှင့်
ဝမ်းပျော့ဆေး

အရွက် နှင့် အခေါက် ကြိုတ်ဖတ် - အကြိုတ် အဖုနှင့်
ဖူးယောင်နေသော အနာများ အတွက်
အုံဆေး

၄။ ပါဝင်သော အွောက်ပေါင်းများ- flavonoids, coumarins,
steroids and terpenoids



၁။ သံပွဲအမည် - *Pedicularis rex* C. B. Clarke



၂။ မျိုးရင်းအမည် - Scrophulariaceae


၃။ ဆေးဖက်အသုံးဝင်ပုံ နှင့် အသုံးပြုသည့်အစိတ်အပိုင်း -

အပင်၏ သတ္တာရည် (ထိပ်ဖျားပိုင်း) - ဝက်သက်ရောဂါ
နာတာရှည်အသည်းရောဂါ
လေးဘက်နာရောဂါနှင့် သွာက်ချာပါဒရောဂါ

၄။ ပါဝင်သော်ခြပ်ပေါင်းများ - Pedicurexoside,
Flavonoid, Iridoid,
glycosides










အကြပ်ချက်

အထက်ဖော်ပြပါ ဆေးဖက်ဝင်မျိုးစိတ်များအနက် အချို့သော အပင်မျိုးစိတ်များသည်
မြန်မာနိုင်ငံတွင် ရှားပါးသောအပင်များဖြစ်ကြောင်းတွေရှိရပါသည်။

❖ *Pleione praecox* (J.E.Sm.) D.Don, *Spiranthes sinensis* (Pers.) Ames, *Peristylus constrictus* (Lindl.) Lindl., *Satyrium nepalense* D.Don, *Taxus baccata* L. ထို့သည် (Convention on International Trade in Endangered Species of Wild Fauna and Flora(CITES) Appendix 2 စာရင်းတွင်ငါ်း

❖ *Rhododendron arboreum* W.W. Sm. သည် မျိုးတုန်းမည် အန္တရယ်ရှိသည့်
အကြောင်းပါဝင်သဖြင့် မျိုးတုန်းပျောက်ကွယ်မှ မရှိစေရန်နှင့် ကာကွယ်
ထိန်းသိမ်းရန် လိုအပ် ပါသည်။

- ❖ အမြစ်၊ ဥယောင်ပင်စည်၊ အရွက်မှ အသီး တိုကို တစ်ရူးနည်း ပညာဖြင့် လည်းကောင်း၊ ပင်ပိုင်း မျိုးပွားနည်းဖြင့်လည်းကောင်း၊ တစ်ပိုင်တစ်နိုင်ပြန်လည် စိုက်ပျိုး ထိန်းသိမ်းထား သင့်ပါသည်။ သို့မှာ သာ ဆေးဝါးထုတ်လုပ်ရန် အတွက် လိုအပ်သော ကုန်ကြမ်းများကို အဆက်မပြတ် ရရှိနိုင်မည်ဖြစ်ပါသည်။
- ❖ ယနေ့အချိန်အခါသည် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် မြိုတင်းနေတိုင်ကြသော တိုင်းရင်းသားများသည် မြန်မာ့တိုင်းရင်းဆေးဝါးများကို ယုံကြည် စိတ်ချွော ရွေးကတက် ကျယ်ကျယ်ပြန်ပြန် သုံးစွဲလာ ကြပြဖြစ်ပါသည်။
- ❖ မြန်မာ့တိုင်းရင်းဆေးသမားတော်ကြီးများအနေဖြင့် အအေးပိုင်းတောင်ပေါ်ဒေသများရှိ သစ်တော်ကြီးများအတွင်း ပေါက်ရောက်နေသော ဆေးဖက်ဝင်အပင်များမှ အစွမ်းထက်ပြီး အဖိုးတန်လှသော သဘာဝကုန်ကြမ်းများကို အသုံးပြုပြီး ဆေးဝါးအသစ်များကို ထုတ်လုပ် နိုင်ရန်အတွက် ထုတ်ဖော်ရေးသား တင်ပြအပ်ပါသည်။



ကျေးဇူးတင်ပါသည်။